

The Orange Door ဆိုသည်မှာ အဘယ်နည်း။

The Orange Door ဆိုသည်မှာ မိသားစုအကြမ်းဖက်မှုကို ကြုံတွေ့နေလျက်ရှိသော အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူငယ်လူရွယ်များအတွက်နှင့်တကွ ကလေးများ သို့မဟုတ် လူငယ်လူရွယ်တို့အား စောင့်ရှောက်ရေးကို အထောက်အပံ့လိုအပ်သည့် မိသားစုများအတွက် ဝန်ဆောင်မှုများ ရယူနိုင်မည့် နည်းလမ်းသစ် တစ်ရပ်ဖြစ်သည်။

သင့်အနေဖြင့် The Orange Door မှတစ်ဆင့် အကူအညီနှင့် အထောက်အပံ့ ရယူနိုင်ရန်အတွက် လွှဲစာ မလိုအပ်ပါ။

The Orange Door သည် ကျွန်ုပ်အတွက် ဘာလုပ်ပေးနိုင်ပါသလဲ။

အကယ်၍ အောက်ဖော်ပြပါကိစ္စများဖြစ်လျှင် The Orange Door ကိုဆက်သွယ်ပါ -

- သင့် ကြင်ဖော်ဖက်၊ မိသားစုဝင်၊ အိမ်ထောင်စုဝင် သို့မဟုတ် စောင့်ရှောက်သူကဲ့သို့သော သင်နှင့်နီးစပ်သူ တစ်ယောက်ယောက်သည် သင့်အား နာကျင်အောင်လုပ်နေသည်၊ သင့်အား ချုပ်ကိုင်နေသည် သို့မဟုတ် သင့်အား ကြောက်ရွံ့အောင်လုပ်နေသည်
- မိသားစု ပဋိပက္ခ၊ ငွေရေးကြေးရေးပြဿနာများ၊ နာမကျန်းမှု၊ ဆေးအရက်စွဲနေမှု၊ ပူဆွေးမှု သို့မဟုတ် အထီးကျန်မှုကြောင့် ကလေးထိန်းကျောင်းရေးနှင့်ပတ်သက်၍ သင်သည် ရုန်းကန်နေရသည်
- ကလေးတစ်ဦး သို့မဟုတ် လူငယ်လူရွယ်တစ်ဦး၏ လုံခြုံရေးနှင့်ကျန်းမာရေးကို သင် စိုးရိမ်ပူပန်နေရသည်
- မိတ်ဆွေတစ်ဦး သို့မဟုတ် မိသားစုဝင် တစ်ဦး၏ လုံခြုံရေးကို သင် စိုးရိမ်ပူပန်နေရသည်။

အကယ်၍ သင်သည် အခြေချပြောင်းရွှေ့လာသူတစ်ဦး သို့မဟုတ် ဒုက္ခသည်တစ်ဦး ဖြစ်လျှင် သို့မဟုတ် သင့်တွင် အမြဲတမ်းနေထိုင်ခွင့် မရှိလျှင် ကျွန်ုပ်တို့သည် သင့်အား ကူညီပေးနိုင်ပါသေးသည်။ သင်၏လူနေမှုအခြေအနေ အဆင့်အတန်းကြောင့် အကူအညီအထောက်အပံ့ကို ရှာဖွေရန် မကြောက်ရွံ့ပါနှင့်။

ဤဝန်ဆောင်မှုသည် အခမဲ့ ဝန်ဆောင်မှုဖြစ်သည်။

သင်၏ အခြေအနေကို ဆွေးနွေးရန် အတွက် အကယ်၍ သင် တယ်လီဖုန်းဖြင့် ပြောလိုလျှင်ဖြစ်စေ သို့မဟုတ် ဌာနသို့ ကိုယ်တိုင် လာရောက်လိုလျှင်ဖြစ်စေ The Orange Door ဝန်ထမ်းများအား အသိပေးပါ။

ကျွန်ုပ် စကားပြန်တစ်ဦး လိုအပ်သည်

အကယ်၍သင် စကားပြန်တစ်ဦး လိုအပ်လျှင် ဝန်ဆောင်မှုဌာနကို အသိပေးပါ။

ဝန်ဆောင်မှုဌာနကို အသိပေးရန်-

- သင့် ဖုန်းနံပါတ်
- သင့် ဘာသာစကား
- ဖုန်းခေါ်ရန် ဘေးကင်းလုံခြုံသည့် အချိန်။

စကားပြန်တစ်ဦးသည် ယင်းနောက် သင့်အား ဖုန်းပြန်ခေါ်ပေးပါမည်။

The Orange Door သည် ကျွန်ုပ်အတွက် ပုံဖော်ထားသော ဝန်ဆောင်မှုဌာနတစ်ခု ဖြစ်ပါသည်။

The Orange Door သည် အသက်အရွယ်၊ လိင်အမျိုးအစား၊ လိင်ယဉ်ပါးမှုနှင့် အရည်အချင်းရှိသော မည်သည့်လူကိုမဆို ကြိုဆိုပါသည်။ အားလုံးသော ယဉ်ကျေးမှုဆိုင်ရာနှင့်ဘာသာရေးဆိုင်ရာ ဦးစားပေးမှုများကို လေးစားပါသည်။ အကယ်၍ သင်သည် အမျိုးသားဝန်ထမ်း သို့မဟုတ် အမျိုးသမီးဝန်ထမ်း တစ်ဦးနှင့်ပြောဆိုလုပ်ကိုင်လိုလျှင် ဝန်ထမ်းအား အသိပေးပါ။

The Orange Door သည် တစ်ဦးချင်းပုဂ္ဂိုလ်များနှင့် မိသားစုများ၏ လိုအပ်ချက်အမျိုးမျိုးနှင့်ကိုက်ညီစေရန် ယဉ်ကျေးမှုစုံ ဝန်ဆောင်မှုဌာနများ၊ LGBTI ဝန်ဆောင်မှုဌာနများနှင့် မသန်မစွမ်းဖြစ်မှုဆိုင်ရာ ဝန်ဆောင်မှုဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝန်ထမ်းများသည် ရွေးချယ်ရန်နည်းလမ်းများနှင့်ပတ်သက်သည့် အချက်အလက်များကို သင့်အား ပေးအပ်မည်ဖြစ်ပြီး သင် လိုအပ်သည့် ဝန်ဆောင်မှုဌာနများနှင့် သင့်အား ဆက်သွယ်ပေးပါမည်။

The Orange Door မည်သည့်နေရာ၌ ရှိပါသလဲ။

သင့် နယ်မြေအတွင်းရှိ ဝန်ဆောင်မှုဌာနများ၏ မြေပုံတစ်ခုကို ကြည့်ရှုရန် ဝက်ဘ်ဆိုက် www.orangedoor.vic.gov.au တွင်ကြည့်ရှုပါ။

The Orange Door သည် မည်သည့်အချိန်တွင် ဖွင့်ပါသလဲ။

The Orange Door သည် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် 9 နာရီမှ ညနေ 5 နာရီအထိ (အများပြည်သူပိတ်ရက်များတွင် ပိတ်သည်) ဖွင့်လှစ်ထားပါသည်။

The Orange Door မဖွင့်သည့်အချိန်၌ ကျွန်ုပ် မည်သည့်နေရာသို့ သွားသင့်ပါသလဲ။

ဤဖွင့်ချိန် ပြင်ပအချိန်များ၌ အောက်ပါ ဝန်ဆောင်မှုဌာနများကို ဆက်သွယ်ပါ-

- အမျိုးသားများ လွှဲပို့စာ ဝန်ဆောင်မှုဌာန (Men's Referral Service) ကို ဖုန်း 1300 766 491 ဖြင့် (တနင်္လာ မှ သောကြာနေ့အထိ နံနက် 8 နာရီမှ ည 9 နာရီအထိ နှင့် စနေနှင့်တနင်္ဂနွေနေ့များ၌ နံနက် 9 နာရီ မှ ညနေ 5 နာရီအထိ) (အမျိုးသားများ၏ မိသားစု အကြမ်းဖက်မှုဆိုင်ရာ တယ်လီဖုန်းဖြင့် အကြံပေးဆွေးနွေးကုစားပေးခြင်း၊ သတင်းအချက်အလက်များနှင့် လွှဲပို့စာ ဝန်ဆောင်မှု) ဆက်သွယ်ပါ
- Safe Steps မိသားစု အကြမ်းဖက်မှုဆိုင်ရာ အထောက်အပံ့ ဝန်ဆောင်မှုဌာန ဖုန်း 1800 015 188 (7 ရက် 24 နာရီ) သည် မိသားစုအကြမ်းဖက်မှု၏ အကြမ်းဖက်ခံရသူများဖြစ်ကြသည့် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ဖြစ်ပါသည်
- ရာဇဝတ်မှု ကျူးလွန်ခံခဲ့ရသူများအတွက် တိုက်ရိုက်ဖုန်းလိုင်း (Victims of Crime helpline) (ရာဇဝတ်မှု ကျူးလွန်ခံခဲ့ရသူများနှင့် မိသားစုအကြမ်းဖက်မှုခံရသည့် အရွယ်ရောက်အမျိုးသားများ အားလုံးအတွက်) ဖုန်း 1800 819 817 (နေ့စဉ် နံနက် 8 နာရီ မှ ည 11 နာရီအထိ)
- လိင်ဆိုင်ရာ လက်ရောက်မှု ပြဿနာဖုန်းလိုင်း (The Sexual Assault Crisis Line) သည် လိင်ပိုင်းဆိုင်ရာ လက်ရောက်မှု ကျူးလွန်ခံရသူများ အတွက် ဖုန်း 1800 806 292 (တနင်္လာ မှ သောကြာနေ့အထိ ညနေ 5 နာရီမှ - နံနက် 9 နာရီ၊ စနေ တနင်္ဂနွေနှင့် အများပြည်သူပိတ်ရက်များ၌ 24 နာရီ)

အကယ်၍ သင် သို့မဟုတ် တစ်စုံတစ်ယောက်မှာ လတ်တလော အန္တရာယ်အတွင်းကျရောက်နေလျှင် ဖုန်း သုညသုံးလုံး (000) ကို အရေးပေါ် အကူအညီအတွက် ခေါ်ပါ။